



Australian Government



# Participation Plan (ပါဝင်ရမည့် အစီအစဉ်)

ဤအစီအစဉ်တွင်ပါဝင်သော တွေ့ဆုံဆွေးနွေးမှုများ၊ လှုပ်ရှားဆောင်ရွက်ချက်များသည် ကျွန်ုပ်၏ အနာဂတ် အလုပ်အကိုင်ရည်မှန်းချက်များကို ရရှိစေရန် အထောက်အကူပြု လိမ့်မည်ဖြစ်ကြောင်း သဘောတူပါသည်။

ကျွန်ုပ် ပါဝင်ရမည့်အစီအစဉ် Participation Plan တွင် လုပ်ကိုင်လုပ်ရမည့် လှုပ်ရှားဆောင်ရွက်ချက်နှင့် တက်တက်ရပ်ရပ် တွေ့ဆုံဆွေးနွေးမှုများပါဝင်ပြီး ကျွန်ုပ်လက်မှတ်ရေးထိုးသည့်နေ့မှစတင်မည်ကို သိရှိနားလည်ပါသည်။

ကျွန်ုပ်အနေဖြင့် တွေ့ဆုံဆွေးနွေးမှုတစ်ခု (သို့မဟုတ်) လှုပ်ရှားဆောင်ရွက်မှုတစ်ခုကို တက်ရောက် ဆောင်ရွက်နိုင်ခြင်းမရှိပါက ချိန်းဆိုတွေ့ဆုံမည့်အချိန် (သို့မဟုတ်) လှုပ်ရှားဆောင်ရွက်ရမည့်အချိန် မတိုင်မီ ကျွန်ုပ်၏ ParentsNext ထောက်ပံ့သူအား ဆက်သွယ်ရမည်ကို သိရှိပါသည်။

ကျွန်ုပ်၏ အခြေအနေ အပြောင်းအလဲများကို သိရှိစေရန် ကျွန်ုပ်၏ Participation Plan ကို ဆန်းစစ်ရန်ချိန်မရွေးတောင်းခံရယူနိုင်ကြောင်း သိရှိနားလည်ပါသည်။

အကြောင်းပြန်ကြားချက်အားလုံးကို အင်္ဂလိပ် ဘာသာဖြင့် ရေးသားဖော်ပြရန်

အမည်

JSID:

CRN:

ရည်မှန်းချက်(များ) - ကျွန်ုပ်၏ အလုပ်အကိုင် ရည်မှန်းချက်များမှာ

တွေ့ဆုံဆွေးနွေးမှုများနှင့် လှုပ်ရှားဆောင်ရွက် ချက်များ - ဤအစီအစဉ်တွင်ပါဝင်သော တွေ့ဆုံဆွေးနွေးမှုများနှင့် လှုပ်ရှားဆောင်ရွက် ချက်များသည် ကျွန်ုပ်၏ရည်မှန်းချက်များ ပြည့်ဝအောင် အထောက်အကူပေးလိမ့်မည်။

အမည်	ထောက်ပံ့သူ၏ အချက်အလက်များ ParentsNext ထောက်ပံ့သူ:
လက်မှတ်:	လက်မှတ်:
ရက်စွဲ:	ရက်စွဲ:

# သိရှိရမည့် အချက်များ

## Participation Plan အကြောင်း

Social Security Act 1991 လူမှုဖူလုံရေးဥပဒေအရ ParentsNext တွင် ပါဝင်ရန်လိုအပ်သူများသည် အလုပ်အကိုင် စီမံ ကြိုတင်ပြင်ဆင်ရန် Participation Plan တွင် ပါဝင်ရန် လိုအပ်ပါသည်။ ဤ Participation Plan သည် Social Security Act 1991 (၁၉၉၁ ခုနှစ် လူမှုဖူလုံရေးအက်ဥပဒေ)၏ ရည်မှန်းချက်များ အတွက် Employment Pathway Plan (အလုပ်အကိုင်လမ်းကြောင်း အစီအစဉ်) ဖြစ်သည်။

သင်၏ Participation Plan သည် သင့် တစ်ကိုယ်ရေလိုချင်ချက်များကို စနစ်တကျပြုစုပြီး သင်၏ တာဝန်အရလိုအပ်ချက်များကိုဖြည့်ဆည်း ဆောင်ရွက်ရန် သဘောတူညီထားသည့် လှုပ်ရှားဆောင်ရွက်မှုများနှင့် တွေ့ဆုံဆွေးနွေးမှု များပါဝင်သည်။ သင့် Participation Plan သည် လက်မှတ် ရေးထိုးသည့် (သို့မဟုတ်) အွန်လိုင်းမှလက်ခံ သည့်နေ့မှ စတင်ပါသည်။

## သဘောတူထားသည့် အရာများကို လုပ်ဆောင်နိုင်ခြင်းမရှိလျှင် ဘာလုပ်သင့် သလဲ။

အကြောင်းတစ်စုံတစ်ရာကြောင့် တွေ့ဆုံဆွေးနွေးမှုသို့မဟုတ်ရောက်နိုင်လျှင် (သို့မဟုတ်) လှုပ်ရှားဆောင်ရွက်မှုတွင် မပါဝင်နိုင်လျှင် ထောက်ပံ့သူ (သို့မဟုတ်) ထောက်ပံ့သူမရှိလျှင် Services Australia ထံသို့ မပျက်မကွက် အကြောင်းကြားရမည်။ တွေ့ဆုံဆွေးနွေးမှု (သို့မဟုတ်) လှုပ်ရှားဆောင်ရွက်မှုမတိုင်မီ အကြောင်း ကြားရမည်။ အကြောင်းမကြားလျှင် တွေ့ဆုံဆွေးနွေးမှုတွင် (သို့မဟုတ်) လှုပ်ရှားမှုတွင် ပါဝင် တက်ရောက်မှုမရှိလျှင် သင့်ဝင်ငွေထောက်ပံ့ကြေးကို ရပ်ဆိုင်းမည်ဖြစ်ပြီး ဒဏ်ပေးခံရနိုင်ပါသည်။

တွေ့ဆုံဆွေးနွေးမှုတွင် (သို့မဟုတ်) လှုပ်ရှားဆောင် ရွက်မှုတွင် မလျော်မကန် ပြုမူလျှင် (သို့မဟုတ်) လိုအပ်သည်များ ပြည့်မီခြင်းမရှိလျှင် သင့်ဝင်ငွေထောက်ပံ့ကြေးကို ရပ်ဆိုင်းမည်ဖြစ်ပြီး ဒဏ်ပေးခံရနိုင်ပါသည်။

လိုအပ်သည်အများ ဆက်လက် ပြည့်မီခြင်းမရှိလျှင် သင့်လိုအပ်ချက်များနှင့် ဘာကြောင့်မပြည့် မီရသလဲဆိုတာ ဆွေးနွေးရန် သင့်ကို ထောက်ပံ့သူ (လေအတွင်း ၃ ကြိမ်ဒဏ်ပေးခံရလျှင်) အင်တာဗျူးခံရမည် သို့မဟုတ် Services Australia (လေအတွင်း ၅ ကြိမ် ဒဏ်ပေးခံရလျှင်) ၏ ဆန်းစစ်မှု ခံယူရမည်။

သင့်တော်သောအကြောင်းပြချက်မရှိလျှင်၊ လိုအပ်ချက်များ ဆက်လက်ပြည့်မီခြင်းမရှိလျှင် သင့် ဝင်ငွေထောက်ပံ့ကြေးကို လျော့ချခံရနိုင်သည် (သို့မဟုတ်) ပယ်ဖျက်ခြင်းခံရနိုင်သည်။ ထောက်ပံ့ကြေး ၄ ပတ်စာ ရရှိမည်မဟုတ်ဘဲ၊ ဝင်ငွေ ထောက်ပံ့ကြေးရရှိရန် ပြန်လည်လျှောက်ထား ရမည်။

Participation Plan ပါ အချက်များကို မဆောင်ရွက် နိုင်ခြင်းအတွက် အကြောင်းပြချက်ကောင်းရှိလျှင် ဒီအရာများအတွက် ထောက်ပံ့သူ (သို့မဟုတ်) Services Australia (ထောက်ပံ့သူမရှိလျှင်) နဲ့ ဆွေးနွေးရမည်။

## အခကြေးငွေရသောအလုပ်ကိုရရှိရင် ဘာဖြစ်မှာလဲ။

ဝင်ငွေရရှိတဲ့ ၂ ပတ်အတွင်း သင် (သို့မဟုတ်) သင့် အပေါင်းအပါအနေနဲ့ Services Australia သို့ အကြောင်းကြားရပါမည်။ သို့မှသာ Services Australia က သင့်တော်တဲ့ဝင်ငွေထောက်ပံ့ကြေး ပမာဏကို ပေးနိုင်ပါမည်။ ဒါက အင်မတန် အရေးပါ ကြီးပါသည်။ ပိုထုတ်ပေးထားရင် Services Australia သို့ ငွေပြန်သွင်းရမည် ဖြစ်သည်။

## ချမှတ်ထားသော ဆုံးဖြတ်ချက်ကို သဘောမတူလျှင် ဘာလုပ်ရမလဲ။

သင့်ဝင်ငွေကိုထိခိုက်စေသော Services Australia ၏ ဆုံးဖြတ်ချက် (သို့မဟုတ်) သင့် Participation Plan ကို ချမှတ်သော Services Australia ၏ ဆုံးဖြတ်ချက်ကို သဘောမတူလျှင် (သို့မဟုတ်) လက်ခံရရှိငွေနှင့်ပတ်သက်ပြီး စိတ်မရှင်းလျှင် Services Australia ၏ သတင်းပေး၊ တိုင်ကြားနိုင်သောဖုန်းနံပါတ် 1800 132 468 သို့ အမြန်ဆုံးဆက်သွယ်နိုင်ပါသည်။

သင့် Participation Plan နဲ့ပတ်သက်ပြီး ParentsNext ထောက်ပံ့သူ၏ ဆုံးဖြတ်ချက်ကို သဘောမတူလျှင်၊ ဝန်ဆောင်မှုနှင့်ပတ်သက်ပြီး စိတ်မရှင်းလျှင် ထောက်ပံ့သူ (သို့မဟုတ်) Department of Employment, Skills, Small and Family Business National Customer Service Line ၏ 1800 805 260 နံပါတ် သို့ဆက်သွယ်ပါ။ စစ်ဆေးစုံစမ်းပေးပါလိမ့်မည်။

တုန့်ပြန်ဆောင်ရွက်ပေးမှုနှင့်ပတ်သက်ပြီး ကျေနပ်မှု မရှိလျှင် Commonwealth Ombudsman ၏ လိုင်း 1300 362 072 သို့ ဆက်သွယ်တိုင်ကြားနိုင်ပါသည်။

## ကိုယ်ရေးကိုယ်တာ

Privacy Act 1988 ဥပဒေ အပါအဝင် ဥပဒေအရ သင့်ကိုယ်ရေးအချက်အလက်များကို အကာအကွယ် ပေးထားပါသည်။ သင်သဘောတူမှ (သို့မဟုတ်) ဥပဒေက ခွင့်ပြုမှ ရယူ၊ အသုံးပြု၊ ဖြန့်ဝေနိုင်ပါသည်။

အရေးကြီး သင့်ကိုယ်ရေးအချက်အလက်များကို ရယူဆောင်းခြင်း၊ အသုံးပြုခြင်းနှင့် ဖြန့်ဝေခြင်း တို့အတွက် သင့်ကိုထောက်ပံ့ပေးထားသည်။ ထပ်မံသိရှိလိုပါက -

- [www.employment.gov.au/privacy](http://www.employment.gov.au/privacy)
- ထောက်ပံ့သူ
- Services Australia
- Office of the Australian Information Commissioner (ဩစတြေးလျ သတင်းအချက်အလက်ဆိုင်ရာ မင်းကြီးရုံး) ၏ [www.oaic.gov.au](http://www.oaic.gov.au)

ဤအချက်များကို ဖတ်ရှု၊ နားလည်သဘောပေါက်ဖို့ အရေးကြီးသည်။